

တပ်မင်း ကဲ <tat met> 酷爱, 迷恋; 贪婪  
တပ်မင်း နဲ့ <tat min:> 【军】①(古)管辖万人的军官; 土司  
②旅长  
တပ်မြော် နဲ့ <tat myei> 【军】营地, 驻地  
တပ်မြို့ I နဲ့ <tat myo:> 【军】①部队集中的驻地 ②(古)  
堡垒, 要塞, 城堡 II ကဲ <tat myo:> (古)喜爱  
တပ်မြှုပ် ကဲ <tat myout> 全军覆灭  
တပ်မှူး နဲ့ <tat hmu:> 【军】①指挥官 ②(古)管辖一百人  
的军官  
တပ်မြှောင် နဲ့ <tat hmyaun> 【军】 = တပ်ဆုံး  
တပ်မြှုပ် ကဲ <tat hmyout> 【军】(罕)埋伏  
တပ်ရေး နဲ့ <tat yei:> 【军】①负责发布军事命令, 处理来  
往信件的官员 ②(古)军事文书  
တပ်ရဲ့ နဲ့ <tat ye:> 【军】宪兵,(专管军风纪的)纠察  
တပ်ရှုက် ကဲ <tat yait> 罚(款)  
တပ်ရိုင်း နဲ့ <tat yin:> 【军】(军队序列)营: ~ ဗိုလ်: 营长  
တပ်ရုပ် ကဲ <tat yout> 【军】撤兵, 退兵, 收兵  
တပ်လဲ့မြှုတ် ကဲ <tat lon: pyout> 【军】全军覆灭: ရန်သတ္တု  
ကော်မှ ~ မျှကျော်ဆုံးလေသည်။ 敌人几乎全军覆没。  
တပ်လန်း ကဲ <tat lan> ①【军】被迫后撤, 败退, 溃败 ②  
(喻)败兴而归, 打败仗归来, 败下阵来  
တပ်လျှော် ကဲ <tat hle:> 【军】军队巡逻  
တပ်လျှော် ကဲ <tat hlan:> ①【军】下令保持戒备状态: တပ်  
တော်သည်ရန်သူထိုးစစ်ဆောင်ပါကခိုင်ရန် ~ ထားသည်။ 为了使部  
队能顶住敌人的进攻, 让部队进入戒备状态。②(喻)动  
员, 鼓动, 号召: ~ မို့အောင်လိုက်သည်။ 作了动员。 / တော်  
လှန်ရေး ~ သံမျှား 革命号召  
တပ်လျှော်နှီး ကဲ <tat hlan' hno:> 【军】 = တပ်လျှော်  
တပ်ဝင်း နဲ့ <tat win:> 【军】营地, 驻地  
တပ်သား နဲ့ <tat tha:> 【军】战士, 兵士  
တပ်အတ် I ကဲ <tat at> 【军】列队后报告: တပ်ဝင်းကမ်းအား  
တန်စီ ~ ပြီးသည်နှင့်တို့တပ်မှုဖော်ပါ၍။ 按军纪规定部队列队  
报告后, 一动也不能动。 II ကဲ <tat at> ①肯定, 确  
切: ~ သိသည်။ 肯定知道。 / ~ မြင်သည်။ 肯定看见。  
②照直, 对着, 迳直  
တပ်အပ်ထင်ထင် ကဲ <tat at htin din> 肯定无疑, 确实地;  
~ မဖြင့်လိုက်ပါ။ 没有看清。  
တပ်အပ်သေခာ့ ကဲ <tat at thei gya> 肯定无疑, 精确, 确  
切: မည်သူမျှ ~ စွာသိပါ။ 谁也不知道确切情况。  
တပ်ဦး နဲ့ <tat u:> 【军】先锋, 尖兵, 先头部队: ~ ကင်း: 尖  
兵  
တပ်ဦးဘီလူး နဲ့ <tat u: b-lu:> 【军】 = စစ်ဘီလူး  
တိပ် နဲ့ <teit> [英 tape] 录音带: ~ ခေါ်(成盘的)录音带  
တိပ်ရိကော်ဒါ နဲ့ <teit r-kaw da> [英 tape recorder] 磁带